

တွက်ချက်ပုံနှင့် ပေးသွင်းရမည့် ငွေကြေးအမျိုးအစား

ပေးချေရန်ငွေစုစုပေါင်း = A
(နုတ်) ကျသင့်ကုန်သွယ်လုပ်ငန်းခွန် (၅/ ၁၀၅) = B
နုတ်ယူရမည့် WHT = (A - B) x ရာခိုင်နှုန်း

ပြည်တွင်းနေနိုင်ငံသား သို့မဟုတ် ပြည်တွင်းနေနိုင်ငံခြားသားသို့ ပေးချေငွေသည် နိုင်ငံခြားငွေဖြစ်ပါကကျပ်ငွေဖြင့်လည်းကောင်း၊ ပြည်ပနေနိုင်ငံခြားသားသို့ ပေးချေငွေသည် နိုင်ငံခြားငွေဖြစ်ပါက ရရှိသည့် ငွေကြေးအမျိုးအစားဖြင့်လည်းကောင်း နုတ်ယူပေးသွင်းရမည် ဖြစ်ပါသည်။

ခုနှစ်ခွင့်

ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန် (WHT) နုတ်ယူခြင်းခံရသူသည် -

- ❖ ပြည်ပနေနိုင်ငံခြားသားဖြစ်ပါက နုတ်ယူပေးသွင်းသည့် အခွန်ငွေကို အပြီးသတ် စည်းကြပ်မှုအရ ပေးသွင်းသည်ဟု မှတ်ယူမည်ဖြစ်ပါသည်။ သို့ရာတွင်ပြည်ပနေနိုင်ငံခြားသား၏ ရုံးခွဲအဖြစ် ပြည်တွင်း၌ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအပေါ် ဝင်ငွေခွန်ဥပဒေနှင့်အညီ စည်းကြပ်ခြင်းကို ခံယူပါက နုတ်ယူပေးသွင်းခဲ့သည့်အခွန်ကို စည်းကြပ်မှုအရ ကျသင့်အခွန်မှ ခုနှစ်ပေးပါမည်။
- ❖ ပြည်တွင်းနေနိုင်ငံသား သို့မဟုတ် ပြည်တွင်းနေနိုင်ငံခြားသားဖြစ်ပါက နုတ်ယူပေးသွင်းငွေများကို စည်းကြပ်မှုအရကျသင့်အခွန်မှခုနှစ်ပေးပါမည်။
- ❖ နုတ်ယူခြင်းခံရသူများအနေဖြင့် အပြီးသတ်စည်းကြပ်မှုတွင် ကျသင့်အခွန်မှ ခုနှစ်ခွင့်တောင်းခံသည့်အခါ မိမိတို့ ကုမ္ပဏီအမည်ဖြင့် ပေးသွင်းထားသည့် ချလန်များနှင့် ပင်ရင်းမှနုတ်ယူပေးသွင်းပြီးကြောင်း အထောက်အထားလက်မှတ် တင်ပြပေးရမည်။

ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များ

- ❖ ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်ကို နုတ်ယူပေးသွင်းရန် သတ်မှတ်ခံထားရသူတစ်ဦးဦးသည် လုံလောက်သော အကြောင်းမရှိဘဲ အခွန်ကို နုတ်ယူပေးသွင်းခြင်းမပြုလျှင် ထိုအခွန်နှင့် စပ်လျဉ်း၍ ပျက်ကွက်သူအဖြစ် မှတ်ယူခြင်းခံရမည်ဖြစ်ပြီး နုတ်ယူခြင်း မပြုခဲ့သည့်အခွန်အား ပေးဆောင်ရန် တာဝန်ရှိပါသည်။
- ❖ ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်ကို သတ်မှတ်ထားသည့်ရက်အတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက ထိုသို့ပေးဆောင်ရန်ပျက်ကွက်သောပမာဏ၏ ၁၀ရာခိုင်နှုန်းကိုနောက်ကျပေးဆောင်ခြင်းအတွက်ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရပါမည်။

အကျိုးကျေးဇူးများ

- ❖ ပေးချေငွေအမျိုးအစားတစ်ရပ်အတွက် ငွေထုတ်ပေးချိန်တွင် ပင်ရင်းမှ နုတ်ယူပေးသွင်းငွေကို ဖြတ်တောက်၍ ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းခြင်းဖြင့် အခွန်တိမ်းရှောင်မှုများကို လျော့ကျစေခြင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်များကို အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ခြင်းစသည့် နိုင်ငံတော်အတွက် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေပါသည်။
- ❖ အခွန်ထမ်းဆောင်ရသူများ အနေဖြင့်လည်း အခွန်များကို ကြိုတင်ပေးဆောင်ခဲ့ခြင်းဖြစ်၍ အခွန်စည်းကြပ်မှုပြီးသည့်အခါ ထပ်မံပေးဆောင်ရမည့်အခွန်ကိုသာ ပေးဆောင်ရန် ဖြစ်သောကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသည့် အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ လုပ်ငန်းမှဆုံးရှုံးငွေ ပေါ်ပေါက်ပါက ပြန်အမ်းငွေရရှိနိုင်ပါသည်။ ထို့အတွက် နိုင်ငံတကာတွင်လည်း ငွေထုတ်ပေးချိန်တွင် ပင်ရင်းမှနုတ်ယူပေးသွင်းငွေကို ဖြတ်တောက် ပေးဆောင်စေလျက်ရှိပါသည်။



ကျေးဇူးတင်လွှာ

ရသင့်ရထိုက်သော အခွန်များကို ဥပဒေနှင့်အညီ ပင်ရင်းမှနုတ်ယူ ပေးသွင်းကြပါသော အဖွဲ့အစည်းအသီးသီးနှင့် အခွန်ထမ်းများအား အထူးကျေးဇူး တင်ရှိပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန

အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်) ၊ ရုံးအမှတ် (၄၆)၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇ - ၃၄၃၀၅၂၊ ၀၆၇- ၃၄၃၀၅၃၃၊ အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး(ရန်ကုန်)၊ အမှတ် ၅၉/ ၆၁ (ပထမထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၃၇၈၃၇၀၊ ၀၁-၃၇၈၃၇၂၊ သို့မဟုတ် အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (မန္တလေး) ၆၅ လမ်း၊ ၂၂ x ၂၃ လမ်းကြား၊ ဖုန်းနံပါတ် ၀၂- ၄၀၃၀၁၉၂ သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေများကို download ရယူနိုင်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန



“ပင်ရင်းမှနုတ်ယူပေးသွင်းသည့်အခွန်
(Withholding tax - WHT) အကြောင်း
သိကောင်းစရာများ”



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၈၉ အရ
နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို
ပေးဆောင်ရန်တာဝန်ရှိသည်။

Internal Revenue Department
Office Building No.(46), Nay Pyi Taw
<http://www.ird.gov.mm>

“Tax by the Law, Service by our Heart ”

ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန် (Withholding Tax -WHT)

- ❖ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန် (WHT) ဆိုသည်မှာ ငွေထုတ်ပေးရန် တာဝန်ရှိသူက ငွေထုတ်ပေးချိန်၌ ကျသင့်အခွန်ကို သတ်မှတ်ထားသည့် နှုန်းဖြင့် နုတ်ယူ၍ သက်ဆိုင်ရာအခွန်ရုံးသို့ လွှဲပြောင်းပေးသွင်းသည့် ဝင်ငွေခွန် ဖြစ်ပါသည်။
- ❖ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန် (WHT) သည် ကြိုတင်ဝင်ငွေခွန်သာ ဖြစ်ပြီး သီးခြားအခွန်အမျိုးအစားတစ်ခုမဟုတ်ဘဲ ဝင်ငွေခွန်၏ အစိတ် အပိုင်းတစ်ခုသာ ဖြစ်ပါသည်။
- ❖ နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်များ လွတ်ကင်းမှုမရှိစေဘဲ အချိန်နှင့် တစ်ပြေးညီ အပြည့်အဝ ကောက်ခံရရှိရေးအတွက် ပေးချေငွေ တစ်ရပ် ပေါ်ပေါက်တိုင်း ငွေထုတ်ပေးရန်တာဝန်ရှိသူက ပေးချေငွေအဟုတ်ပေါ် ဥပဒေ နှင့်အညီ နုတ်ယူပေးသွင်းခြင်းသာ ဖြစ်ပါသည်။



နုတ်ယူပေးသွင်းရမည့် ပေးချေငွေအမျိုးအစားနှင့် ရာခိုင်နှုန်း

- ❖ လစာခေါင်းစဉ်နှင့်အကျိုးဝင်သော ငွေတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ ငွေထုတ် ပေးရန်တာဝန်ရှိသူက ငွေထုတ်ပေးချိန်၌ ထုတ်ပေးငွေမှ ကျသင့်သည့် အခွန်ကို ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ အခွန်နှုန်းဖြင့် တွက်ချက်နုတ်ယူပေးသွင်းရပါမည်။
- ❖ လစာခေါင်းစဉ်မှအပ ဇယားပါ ပေးချေငွေအမျိုးအစားများနှင့် ပေးချေ ရမည့်သူအပေါ် မူတည်၍ သတ်မှတ်ရာခိုင်နှုန်းများဖြင့် တွက်ချက်နုတ်ယူ ပေးသွင်းရပါမည်။ သို့ရာတွင် -
 - မြန်မာနိုင်ငံနှင့် အခွန်နှစ်ထပ်မကျသင့်စေရေးစာချုပ် (Avoidance of Double Taxation Agreement) ချုပ်ဆိုထားသည့် နိုင်ငံတစ်ခုခု၏ ပြည်တွင်းနေ(Resident) ဖြစ်ကြောင်း ဆိုင်ရာနိုင်ငံ ပြည်တွင်းအခွန် ဌာန၏ သက်သေခံလက်မှတ် (Certificate of Resident) တင်ပြ လာလျှင် သဘောတူစာချုပ်ပါ သတ်မှတ်ရာခိုင်နှုန်းအတိုင်း နုတ်ယူ ပေးသွင်းရပါမည်။
 - ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများအတွက် ပေးချေမှုများဖြစ်ပါက နုတ်ယူပေးသွင်းရန်မလို။

အမှတ်စဉ်	ပေးချေငွေအမျိုးအစား	ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်တွင်းနေ နိုင်ငံခြားသား များ အတွက် နုတ်ယူရန် ရာခိုင်နှုန်း	ပြည်ပနေ နိုင်ငံခြား သား အတွက် နုတ်ယူရန် ရာခိုင်နှုန်း
(က)	အတိုးပေးငွေများ	-	၁၅%
(ခ)	လိုင်စင်၊ ကုန်အမှတ်တံဆိပ်၊ မူပိုင် အခွင့် အရေးစသည်တို့ကို အသုံးပြုခွင့်ပြုသည့် အတွက် ပေးချေငွေများ	၁၀%	၁၅%
(ဂ)	ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည် တော်ကောင်စီတိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ စည်ပင်သာယာရေးအဖွဲ့များက တင်ဒါ စနစ် သို့မဟုတ် လေလံစနစ် သို့မဟုတ် ဈေးပြိုင်ခေါ်ယူသည့်စနစ် သို့မဟုတ် အခြားစနစ် တစ်ခုခုဖြင့် နိုင်ငံတော် အတွင်း ဗဟိုဥပဒေနှင့်အညီ လုပ်ငန်း ဆောင်ရွက် ပေးစေခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက် ပေးစေခြင်းတို့အတွက် ပေးချေငွေများ	၂%	၂.၅%
(ဃ)	နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ် လုပ်ကိုင်သည့် လုပ်ငန်း၊ ကုမ္ပဏီ၊ တစ်ဦးချင်းပုဂ္ဂိုလ်တို့ စုပေါင်းထားသည့် အဖွဲ့အစည်း၊ တည်ဆဲ ဥပဒေ တစ်ရပ်ရပ်အရ မှတ်ပုံတင်၍ ဖွဲ့စည်းထားသည့် အဖွဲ့အစည်း သို့မဟုတ် အသင်းအဖွဲ့၊ သမဝါယမအသင်းနှင့် နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားသားပိုင် လုပ်ငန်းများက ကန်ထရိုက် စာချုပ် သို့မဟုတ် သဘောတူစာချုပ် သို့မဟုတ် အခြားစနစ်တစ်ခုခုဖြင့် နိုင်ငံတော်အတွင်း ဗဟိုဥပဒေနှင့်အညီ လုပ်ငန်းဆောင်ရွက် ပေးစေခြင်း၊ ဝန်ဆောင်မှု ဆောင်ရွက် ပေးစေခြင်းတို့အတွက် ပေးချေငွေများ	-	၂.၅%

- ❖ အမှတ်စဉ်(ဂ)ပါ ပေးချေငွေများအတွက် အောက်ပါအချက် တစ်ရပ်ရပ် နှင့် ကိုက်ညီပါက နုတ်ယူပေးသွင်းရန် မလိုအပ်ပါ-
 - နိုင်ငံတော်အတွင်း ဆောင်ရွက်ခြင်းမဟုတ်လျှင်၊
 - အစိုးရဌာန အဖွဲ့အစည်းအချင်းချင်းဖြစ်လျှင်၊
 - နှစ်တစ်နှစ်အတွင်း စုစုပေါင်းပေးချေငွေ ကျပ် (၁၀) သိန်းအထိ ဖြစ်လျှင်။
- ❖ အမှတ်စဉ် (ဃ) ပါ ပေးချေငွေများအတွက် အောက်ပါအချက်တစ်ရပ်ရပ် နှင့် ကိုက်ညီပါက နုတ်ယူပေးသွင်းရန် မလိုအပ်ပါ-
 - နိုင်ငံတော်အတွင်း ဆောင်ရွက်ခြင်းမဟုတ်လျှင်၊
 - ပြည်တွင်းနေနိုင်ငံသားနှင့် ပြည်တွင်းနေနိုင်ငံခြားသားအား ပေးချေ ခြင်း ဖြစ်လျှင်။(ပြည်ပနေနိုင်ငံခြားသားအား ပေးချေငွေမည်မျှပင်ဖြစ်စေကာမူ နုတ်ယူ ပေးသွင်းရမည် ဖြစ်ပါသည်။)
- ❖ အမှတ်စဉ်(က)ပါ အတိုးပေးငွေအတွက် ပြည်ပနေနိုင်ငံခြားသား၏ ရုံးခွဲသည် နိုင်ငံအတွင်း၌ မှတ်ပုံတင်ဖွဲ့စည်းထားခြင်း၊ အခွန်စည်းကြပ်မှု ခံယူလျက်ရှိခြင်းဖြစ်ပါက နုတ်ယူပေးသွင်းရန် မလိုအပ်ပါ။

ပင်ရင်းမှနုတ်ယူပေးသွင်းရန် တာဝန်ရှိသူများ

- ❖ တစ်ဦးတစ်ယောက်ပိုင်လုပ်ငန်းဖြစ်လျှင် - ပိုင်ရှင်ကိုယ်တိုင်၊
- ❖ ပုဂ္ဂိုလ်စုဖြစ်လျှင် - ထိုပုဂ္ဂိုလ်စု၊
- ❖ အစိုးရဌာနအဖွဲ့အစည်းဖြစ်လျှင် - ငွေထုတ်ပေးရန် တာဝန် ရှိသည့် စီမံခန့်ခွဲရေးဝန်ထမ်း။



အခွန်ပေးသွင်းရမည့်အချိန်

- ❖ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက နုတ်ယူသည့်နေ့တွင်လည်းကောင်း၊ ကုမ္ပဏီအပါအဝင် အခြားအဖွဲ့အစည်းဖြစ်ပါက နုတ်ယူသည့်နေ့မှ (၇) ရက် အတွင်းလည်းကောင်း သက်ဆိုင်ရာအခွန်ရုံး၏ ဘဏ်စာရင်းသို့ ပေးသွင်း ရမည်ဖြစ်ပြီး မိမိအမည်ဖြင့် ပေးသွင်းခြင်းမပြုဘဲ နုတ်ယူခြင်းခံရသူ၏ အမည်/ လုပ်ငန်းအမည်ဖြင့်ပေးသွင်းရမည်ကို အထူးဂရုပြုစေလိုပါသည်။
- ❖ နုတ်ယူသည့်အခွန်ကို သတ်မှတ်နေ့ရက်အတွင်း ပေးသွင်းရန် အခက်အခဲ ရှိခြင်းကြောင့် အခွန် ပေးဆောင်ရမည့်အချိန်ကို တိုးမြှင့်ပေးစေလိုပါက သက်ဆိုင်ရာ အခွန်ရုံးတွင် လျှောက်ထားနိုင်ပါသည်။